

ဓမ္မခန္ဓာ (၆၆) တားမြစ်ခြင်း (အတ်-တဟ်ရီးမ်)

ဥာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၇)၊ သုတ်ဒေသနာ (၁၂)ပါး၊

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၁၀

<p>၁။</p> <p>★၃၃:၃၇</p>	<p>يَا أَيُّهَا النَّبِيُّ لِمَ تُحَرِّمُ مَا أَحَلَّ اللَّهُ لَكَ تَبَتَّغِي مَرْضَاتَ أَزْوَاجِكَ وَاللَّهُ غَفُورٌ رَحِيمٌ</p> <p>အို သတင်းတော်ဆောင်၊ ပရမတ်ဘုရားရှင်က တရားဝင်ပြုထားသည်ကို အဘယ်ကြောင့် တားမြစ်လေသနည်း။ သင့်အပေါ်၌ သင့်ပေါင်းဖော်များ၏* ကျေနပ်မှုကို ရှာဖွေသလော။ ပရမတ်ဘုရားရှင်သည်ကား လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။^{၁၀၆၅}</p>
<p>၂။</p>	<p>قَدْ فَرَضَ اللَّهُ لَكُمْ تَحَلَّةَ أَيْمَانِكُمْ وَاللَّهُ مَوْلَاكُمْ وَهُوَ الْعَلِيمُ الْحَكِيمُ</p> <p>ပရမတ်ဘုရားရှင်က- သင်တို့၏ အားသန်ချက်များကို တောင်ပြန်ဝင်စေရန် ဝတ္တရားဖြစ်စေပြီ။ ပရမတ်ဘုရားရှင်သည် သင်တို့ အတွက် မဟာမိတ် ဖြစ်၏။ အရှင်သည် သိနေသောအရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။</p>
<p>၃။</p> <p>စဉ်း</p>	<p>وَإِذْ أَسْرَ النَّبِيُّ إِلَىٰ بَعْضِ أَزْوَاجِهِ حَدِيثًا فَلَمَّا نَبَّأَتْ بِهِ وَأَظْهَرَهُ اللَّهُ عَلَيْهِ عَرَفَ بَعْضَهُ وَأَعْرَضَ عَن بَعْضٍ فَلَمَّا نَبَّأَهَا بِهِ قَالَتْ مَنْ أَنْبَأَكَ هَذَا قَالَ نَبَّأَنِيَ الْعَلِيمُ الْخَبِيرُ</p> <p>သတင်းတော်ဆောင်သည် သူ၏ ပေါင်းဖော်များမှ အချို့ကို လက်တွင်းကြိတ် ဆင့်ပြန်၏။ သူမသည် ၎င်းကို သတင်းပေး သောအခါ ပရမတ်ဘုရားရှင်က သူ့အား ဖော်ထုတ်ပေးတော်မူ၍ သူက ထိုအကြောင်းချက်မှ အချို့ကို သတင်းဆင့်လျှက် အချို့ကို တောင်ထား၏။ ထိုအခါ သူမက “ဤအကြောင်းကို မည်သူက သင့်အား သတင်းပေးသနည်း” ဟု ဆိုသော်၊ သူက “သိနေတော်မူသော၊ သတင်းရနေတော်မူသော အရှင်က ကျွန်ုပ်အား သတင်းပေး၏” ဟု ပြောဆို၏။</p>
<p>၄။</p> <p>★၂:၉၇ ★၂:၃၀</p>	<p>إِن تَتُوبَا إِلَى اللَّهِ فَقَدْ صَغَتْ قُلُوبُكُمَا وَإِن تَظَاهَرَا عَلَيْهِ فَإِنَّ اللَّهَ هُوَ مَوْلَاهُ وَجِبْرِيلُ وَصَالِحُ الْمُؤْمِنِينَ وَالْمَلَائِكَةُ بَعْدَ ذَلِكَ ظَهِيرٌ</p> <p>သင်တို့သည် ပရမတ်ဘုရားရှင်ထံ၌ ခဝါချကြလျှင်၊ သင်တို့နှစ်ဦး၏ နှလုံးသားသည် တိမ်းညွတ်စေလိမ့်မည်။ အကယ်၍ ၎င်းအား ဆန့်ကျင်ရန် ကျောထောက်နောက်ခံပြုကြလျှင်၊ ဧကန်ပင် ပရမတ်ဘုရားရှင် - အရှင်သည် သူ၏ မဟာမိတ် ဖြစ်၏။ ထို့ပြီးနောက် မြတ်သောဥာဏ်စဉ်၊* ပြုပြင်ပြောင်းလဲသော ယုံကြည်သူများနှင့် နိမိတ်ဆောင်တို့သည်* သူ့အား ကျောထောက်နောက်ခံပြုသူများ ဖြစ်ကြ၏။</p>
<p>၅။</p>	<p>عَسَىٰ رَبُّهُ إِنْ طَلَّقَنَّ أَنْ يُبْدِلَهُ أَزْوَاجًا خَيْرًا مِّنْكَنَّ مُسْلِمَاتٍ مُّؤْمِنَاتٍ قَائِمَاتٍ تَائِبَاتٍ عَابِدَاتٍ سَائِحَاتٍ تَتَيَّبَاتٍ وَأُبْحَارًا</p> <p>အကယ်၍ သူက သင်မတို့အား ခွဲခွာခဲ့သော်၊ သင်မတို့ထက် ပိုကောင်းမြတ်သော ပေါင်းဖော်များကို သူ့အား ကံကြမ္မာ ရှင်က- လွှဲပြောင်းပေးနိုင်ရာ၏။ သူမတို့သည် ငြိမ်းချမ်းရေးပြုသောသူမ၊ ယုံကြည်သူမ၊ နာခံသူမ၊ ခဝါချသူမ၊ ဝတ်ကျေ</p>

(၁၀၆၅) ဤသုတ်ဒေသနာတော်သည် ဥပဒေ၏ အပေါ်၌ မည်သူမှ မဖြစ်ရဟူသော နိယာမအား ပီပြင်စွာ ပြဋ္ဌာန်းပေးသော ဥပဒေပင် ဖြစ်ပေသည်။ ကိုယ်တော်မှဟုမ္မဒ်သည်ပင် ကျမ်းတော်ပါ ဥပဒေများကို တစ်စုစုတစ်စုမျှ ဖိဆန်ခွင့် မရှိကြောင်းကို တိတိကျကျ ဖော်ပြထားပေသည်။

	<p>သူမ၊ သီလမြဲသူမ၊ ကင်းရှင်းသူမနှင့် နှလွယ်သောသူမများ ဖြစ်ကြ၏။^{၁၀၆၆}</p>
၆။	<p>يَا أَيُّهَا الَّذِينَ آمَنُوا قُوا أَنفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلَائِكَةٌ غِلَاظٌ شِدَادٌ لَا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ *</p> <p>အို ယုံကြည်သော သူတို့၊ သင်တို့၏ ဉာဉ်စရိုက်များ၊ သင်တို့၏ ဝိုင်းသားများကို လူသား၊ ကျောက်သားများဖြင့် လောင်စာဖြစ်သော အပူမီးမှ ကင်းရန် စည်းစောင့်ကြလော့။ ယင်းကို ပြတ်ပြတ်သားသား တိကျပြတ်သားသော နိမိတ်ဆောင်များက လွှမ်းမိုးထား၏။ ပရမတ်ဘုရားရှင်အား အာခံကြသည် မဟုတ်ချေ။ သူတို့အား ညွှန်ကြားသည့် ညွှန်ကြားချက် အတိုင်း စီမံနေကြ၏။</p>
၇။	<p>يَا أَيُّهَا الَّذِينَ كَفَرُوا لَا تَعْتَذِرُوا الْيَوْمَ إِنَّمَا تُجْرُونَ مَا كُنْتُمْ تَعْمَلُونَ *</p> <p>အို ဖုံးကွယ်သော သူတို့၊ ဤနေ့ကာလ၌ မတောင်းပန်ကြနှင့်။ သင်တို့၏ ကျင့်ကြံခဲ့လေ့ရှိရာသည် သင်တို့အတွက် အစားပေးခံရမည်ပင်။</p>
၈။	<p>يَا أَيُّهَا الَّذِينَ آمَنُوا تَوْبُوا إِلَى اللَّهِ تَوْبَةً نَّصُوحًا عَسَىٰ رَبُّكُمْ أَن يُكَفِّرَ عَنْكُمْ سَيِّئَاتِكُمْ وَيُدْخِلَكُمُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ يَوْمَ لَا يُخْزِي اللَّهُ النَّبِيَّ وَالَّذِينَ آمَنُوا مَعَهُ نُورُهُمْ يَسْعَىٰ بَيْنَ أَيْدِيهِمْ وَبِأَيْمَانِهِمْ يَقُولُونَ رَبَّنَا أَتْمِمْ لَنَا نُورَنَا وَاغْفِرْ لَنَا إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ *</p> <p>အို ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်၏ ထံတော်သို့ စိတ်ထားဖြူစင်သော ခဝါချခြင်းဖြင့် ခဝါချကြလော့။ ကံကြမ္မာရှင်သည် သင်တို့အား သင်တို့၏ အကုသိုလ်များမှ ဖုံးကွယ်ပလပ်ပေးနိုင်ကောင်း၍၊ အောက်ခင်း၌ စမ်းချောင်း ရေသွင် စီးဆင်းနေသော ဥယျာဉ်တို့များသို့ ဝင်ရောက်စေနိုင်၏။ ဤနေ့ကာလ၌ ပရမတ်ဘုရားရှင်သည် သတင်းတော် ဆောင်နှင့် သူနှင့် အတူရှိသည့် ယုံကြည်သော သူတို့အား အရှက်ရစေမည် မဟုတ်ချေ။ သူတို့၏ လက်ရှိ-မျက်မှောက် နှင့်၊ သူတို့၏ အားသန်စွာ လှုံ့ပန်းမှု အလင်းရောင်သည် ရှိလျက်“အို ကံကြမ္မာရှင်၊ တပည့်တော်တို့၏ အလင်းရောင် အား တပည့်တော်တို့အတွက် ပြည့်စုံစေပါပြီ။ တပည့်တော်တို့အား လွတ်ငြိမ်းစေတော်မူပါ၊ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူပါ၏။”ဟု ရင့်ကျူးကြလတ္တံ့။</p>
၉။ ★ ၃:၁၆၇	<p>يَا أَيُّهَا النَّبِيُّ جَاهِدِ الْكُفَّارَ وَالْمُنَافِقِينَ وَاغْلُظْ عَلَيْهِمْ وَمَأْوَاهُمْ جَهَنَّمُ وَبئسَ الْمَصِيرُ *</p> <p>အို သတင်းတော်ဆောင်၊ ဖုံးကွယ်သူများနှင့် သီလကြောင်များ*အပေါ်၌ အားစိုက်ဆောင်ရွက်လော့၊ သူတို့အပေါ်၌ တိကျပြတ်သားလော့။ သူတို့၏ ခိုလှုံရာသည် ငရဲဘုံဖြစ်၍၊ ယင်းသည် အမင်္ဂလာ ခရီးဆုံး ဖြစ်၏။</p>
၁၀။ နူးဟ် နှင့် လူ-တိ	<p>ضَرَبَ اللَّهُ مَثَلًا لِلَّذِينَ كَفَرُوا امْرَأةً زُوحٍ وَاِمْرَأةً لُوطٍ كَاتَتَا تَحْتَ عَبْدَيْنِ مِنْ عِبَادِنَا صَالِحَيْنِ فَخَانَتَاهُمَا فَلَمْ يُغْنِنِيَا عَنْهُمَا مِنَ اللَّهِ شَيْئًا وَقِيلَ ادْخُلَا النَّارَ مَعَ الدَّٰخِلِينَ *</p> <p>ဖုံးကွယ်သောသူတို့အတွက် ပရမတ်ဘုရားရှင် ပမာဆောင်သော ဥပမာမှာ နူးဟ်၏ အမျိုးသမီးနှင့်၊ လူ-တိ၏ အမျိုး သမီးတို့ ဖြစ်၏။ သူတို့နှစ်ဦးသည် ငါ၏ အမှုတော်ဆောင် နှစ်ဦးဖြစ်သည့် ပြုပြင်ပြောင်းလဲသော အမှုတော်ဆောင်များ ၏ လက်အောက်၌ ဖြစ်ခဲ့သော်လည်း၊ သူတို့အပေါ်၌ သစ္စာမဲ့ခဲ့၏။ သို့သော် သူတို့သည် ပရမတ်ဘုရားရှင်အား ဆန့်ကျင်စရာ မပြည့်စုံခဲ့ဘဲ၊ “အပူမီးသို့ ဝင်ရသူများနှင့် အတူ ဝင်ကြလော့၊”ဟုသာ အမိန့်ခံလိုက်ရ၏။</p>

(၁၀၆၆) ကိုယ်တော်မူဟမ္မဒ်ထံတွင် ကြင်ပေါ်အဖြစ် ပူးပေါင်းနေထိုင်သူများ၏ အရည်အချင်းကို ဤသုတ်တော်၌ တွေ့ရပေသည်။ ကိုယ်တော်က သူမ တို့အား လမ်းခွဲလိုသော် လမ်းခွဲနိုင်ခွင့် ရှိသကဲ့သို့ သူမတို့ဘက်ကလည်း လမ်းခွဲလိုက လမ်းခွဲနိုင်ခွင့် ရှိပေသည်။ ၃:၂၈။ သို့သော် ဤနေရာ၌ သတိ ထားရမည်မှာ- ကိုယ်တော်က လမ်းခွဲမည် ဆိုသော်လည်း လင်ခန်းမယားခန်း ကွာရှင်းပြတ်စခန်းတွင် အဓိကလိုက်နာရမည့် စောင့်ဆိုင်းကာလကို ထည့်ပြောထားခြင်း မရှိချေ။ ထို့ကြောင့် ကိုယ်တော်၏ လမ်းခွဲခြင်းသည် ၃:၄၉ တွင် လမ်းခွဲခြင်းမျိုး ဖြစ်ကြောင်း ထင်ရှားပေသည်။ ကိုယ်တော်၏ ကြင်ပေါ် **ဖောင်းဂျန်** များမှာလည်း ၅၆:၇ တွင် ဖော်ပြသော **ဖောင်းဂျန်** များ ဖြစ်ပေသည်။

၁၁။	<p>وَصْرَبَ اللَّهُ مَثَلًا لِلَّذِينَ آمَنُوا امْرَأَةٌ فِرْعَوْنَ إِذْ قَالَتْ رَبِّ ابْنِ لِي عِنْدَكَ بَيْتًا فِي الْجَنَّةِ وَانجِنِي مِنْ فِرْعَوْنَ وَعَمَلِهِ وَانجِنِي مِنَ الْقَوْمِ الظَّالِمِينَ ﴿١٠٧﴾</p> <p>ယုံကြည်သော သူတို့အတွက် ပရမတ်ဘုရားရှင် ပမာဆောင်သော ဥပမာမှာ၊ ဖာရိုး၏ အမျိုးသမီးဖြစ်၏။ သူမက “အိုကံကြမ္မာရှင်၊ တပည့်တော်မ အတွက် အရှင်ထံပါး ဥယျာဉ်တော်၌ အိမ်တော်တစ်ဆောင် တည်ဆောက်ပေးတော်မူပါ။ ဖာရိုးနှင့် သူ့အကျင့်အကြံများမှ တပည့်တော်မအား လွတ်မြောက်စေတော်မူပါ။ မိုက်ကြေးနေခဲ့သော လူမျိုးမှလည်း လွတ်မြောက်စေတော်မူပါ။” ဟု လျှောက်ထား၏။</p>
၁၂။	<p>وَمَرْيَمَ ابْنَتَ عِمْرَانَ الَّتِي أَحْصَلَتْ فَرْجَهَا فَنَفَخْنَا فِيهِ مِنْ رُوحِنَا وَصَدَّقَتْ بِكَلِمَاتِ رَبِّهَا وَكُتِبَ لَهَا مِنَ الْغَنِيِّ</p> <p>အင်မရမ်၏ သမီးတော် မာရီသည်လည်း၊ သူမ၏ အရှက်အင်္ဂါကို ထိန်းသိမ်းသောသူမ ဖြစ်၏။ သို့ဖြင့် ထို၌ ငါ၏ ဉာဏ်စဉ်ကို သက်ဝင်စေ၏။^{၁၀၆၇} သူမသည် သူမ ကံကြမ္မာရှင်၏ စကားတော်နှင့် အရှင်၏ ကျမ်းတော်ကို ပြောဆိုမှန်စွာ လက်ခံ၏။ သူမသည်ကား နာခံသူတို့မှ ဖြစ်၏။</p>

(၁၀၆၇) ဤသုတ်တော်ရှိ **ဖီးဟီ** ဆိုသော စာလုံးကို ဆရာတော်ကြီး အများစုက **သူမထံသို့** ဘာသာပြန်ဆိုကြလျက် မာရီထံသို့ အရှင်၏ **ရှူးဟ်**ကို သက်ဝင်စေခြင်းဖြင့် ယောက်ျားမရှိဘဲ ကိုယ်ဝန်ဆောင်သည်ဟု ယုတ္တိခွဲစွာ ဖွင့်ဆိုကြပေသည်။ ယုတ္တိကို မိရိုးဖလာ ယုံကြည်ချက်ဖြင့် အာခံ၍ မရပေ။ ထိုသို့အာခံရန်လည်း ကျမ်းမြတ်ကုရ်အာန်၌ သွန်သင်ထားခြင်း မရှိချေ။ **ဖီးဟီ** ၏ အဓိပ္ပာယ်မှာ သူထံသို့၊ သူ၌၊ ထိုအရာ၌ ဟူသော ဖိုနမ်စားသာ ဖြစ်ကြောင်း အာရိဗီစာ တတ်သူတိုင်း သိကြပေသည်။ ဆိုလိုသည်မှာ ထိုအရာ၏ အပေါ်၌ ဟု စည်းစောင့်ခြင်းတည်းဟူ သော အကျင့်စာရိတ္တကို ပြောဆို၍ ထိုစည်းစောင့်ခြင်း၌ စည်းစနစ်တကျ ဖြစ်စေရန် ပရမတ်ဘုရားရှင်က အသိဉာဏ်ပေးခဲ့သည်ဟု ဖြစ်ပေသည်။ အချို့ဆရာတော်တို့ကမူ ဖာရိုး၏ အမျိုးသမီးနှင့် မာရီတို့အားဖြင့် ဥပမာ ပေးခံရသော ယုံကြည်သူများကို ဆိုလိုခြင်း ဖြစ်သည်ဟု လည်းကောင်း၊ အချို့သော ဆရာတော်များကလည်း မာရီမှ မွေးသော ကိုယ်တော် ယေဂူအား ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော် ကိန်းသက်ပေးခြင်း ဖြစ်သည်ဟု ဖွင့်ဆို ကြပေသည်။ **ရှူးဟ်** ဆိုသည်မှာ သက်ရှိ ဖြစ်တည်စေမည့် အသက်ဝိညာဉ် မဟုတ်ကြောင်း လူသား၏ အသိကွန့်မြူးနိုင်မည့် ဉာဏ်စဉ် သို့မဟုတ် ဉာဏ်စဉ်ရ လူသားကို ဂုဏ်ပေးခေါ်ဆိုသော ဘွဲ့သာလျှင် ဖြစ်ကြောင်းကို ၂:၈၇ တွင် ရှင်းခဲ့ပြီး ဖြစ်သည်။ ကုရ်အာန်ကျမ်းတော်သည် ယုတ္တိခွဲ ဒဏ္ဍာရီများကို သွန်သင်ခြင်း မရှိချေ။ ကျမ်းတော်တွင် ကိုယ်တော်မဟုတ်အား **ရှူးဟ်** ဉာဏ်စဉ်ကို **ဝဟ်** ဈာန်အာရုံ သက်ဝင်စေခဲ့ပြီဟု လည်းကောင်း ၄၂:၅၂။ လူသားစင်စစ်ဖြစ်သော ကိုယ်တော်ယေဂူအား အရှင်ထံမှ **ရှူးဟ်** ဖြစ်သည်ဟု လည်းကောင်း ၄:၁၇၁။ မာရီအား သားရတနာ လာပေးသော ပကတိ လူသား ရုရှလ် ဉာဏ်စဉ်ဆောင်ကို **ရှူးဟ်** ဖြစ်သည်ဟု လည်းကောင်း ၁၉:၁၇- လူသား အားလုံးအား **ရှူးဟ်** ဉာဏ်စဉ် သက်ဝင်စေသည်ဟုလည်းကောင်း ၃၂:၉ အတိအကျ ဆိုထားပေသည်။ ထို့ကြောင့် အိဆာခေါ် ယေဂူတစ်ပါးတည်းသာ **ရှူးဟ်** ဖြစ်၍၊ သူမိခင်က သူ့အား ဖိုမျိုးစေမရှိဘဲ **ရှူးဟ်** အားဖြင့် မွေးဖွားလိုက်သည်ဟု ဆိုခြင်းမှာ ခရစ်ယာန်တို့၏ အယူအဆသာ ဖြစ်ပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ထိုကဲ့သို့ သွန်သင်ညွှန်ပြထားခြင်း လုံးဝ မပါဝင်ပေ။ ကြင်ယာကြင်ဘက် မရှိဘဲ ကလေးမွေးဖွားနိုင်ဟူသော နိယာမကိုသာ ၆:၁၀၁ တွင် တိတိကျကျ ပြဌာန်းထားပေသည်။